

ENGLISH	TRANSLITERATION (TARGET LANGUAGE)
What is the caliber and type of the weapon?	tah nah peyon wah ton za neh to deh leh neh ka ba leh? (သေနတ်ပြောင်းဝ ပုံစံ နဲ့ တူတဲ့ လက်နက်က ဘာလဲ?)
How large was the rifle?	a dee raay peh palaw tee leh? (အဲဒီ ရိုင်ဖယ် ဘယ်လောက်ကြီးလဲ?)
Did the rifle have a scope?	raay peh mah min Khwin chin da shee lah? (ရိုင်ဖယ်မှာ မြင်ကွင်းချိန်တာ ရှိလား?)
Was any part of the weapon made of wood?	lan neh neh pey pan go teh tah neh lo ta leh? (လက်နက်ရဲ့ ဘယ်အပိုင်းကို သစ်သားနဲ့ လုပ်ထားလဲ?)
Could the part of the rifle, which touches the shoulder, be folded?	raay peh yeh a ko ma tee deh a pan go cho lo ya lah? (ရိုင်ဖယ်ရဲ့ ပုခုံးမှာ ထိတဲ့ အပိုင်းကို ချိုးလို့ ရလား?)
Was other equipment added to the weapon?	ta cha key ree ya ko leh neh mah ta tah lah? (တခြားကိရိယာ ကို လက်နက်မှာ တတ်ထားလား?)
What was the size of the pistol?	pis to teh nah ka peh a yo leh? (ပစ္စတိုသေနတ် က ဘယ်အရွယ်လဲ?)
Where was the pistol carried?	pis to teh nah ko peh ma teh leh? (ပစ္စတိုသေနတ်ကို ဘယ်မှာထည့်လဲ?)
What special equipment was added to the pistol?	pa a to key ree ya ko pis to tah nah ma ta tah leh? (ဘာအထူး ကိရိယာကို ပစ္စတိုသေနတ် မှာတတ် ထားလဲ?)